

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ) -၀၂-၀၇

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ)အရ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည့်ရက်တိုးမြှင့်ပေးရန် လျှောက်ထားချက်အပေါ် ပေးဆောင်ရမည့် အစီအစဉ်များအကြောင်းကြားစာ

စာအမှတ်၊ -----
ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----
အခွန်ထမ်းမှတ်ပုံတင်အမှတ် -----
လိပ်စာ -----

၁။ လူကြီးမင်း၏ ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန်ကို ပေးဆောင်ရန်သတ်မှတ်ထားသည့်နေ့ရက်ထက် ကျော်လွန်၍ တိုးမြှင့်ခွင့်ပြုလိုက်သည်။

၂။ ပေးဆောင်ရမည့်အခွန်ငွေများမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)	ဒဏ်ကြေးငွေများ	-	-----	ကျပ်၊
(ခ)	အတိုး	-	-----	ကျပ်၊
(ဂ)	အခွန်ပမာဏ	-	-----	ကျပ်၊
	ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်း	-	-----	ကျပ်၊

၃။ အထက်ဖော်ပြပါ ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်းကို(- -) ရက်နေ့တွင် နောက်ဆုံးထားပေးဆောင်ရန် ရက်တိုးမြှင့် သတ်မှတ်ပေးလိုက်သည်။

(သို့မဟုတ်)

၄။ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို အောက်ပါအစီအစဉ်အတိုင်း အရစ်ကျ ပေးဆောင်စေလိုက်သည် -

(က)	ပထမအရစ် (ဒဏ်ကြေးငွေနှင့်အတိုးအပါအဝင် အခွန်ငွေပေါင်း -----/-) အား
	(- -) ရက်နေ့၊
(ခ)	ဒုတိယအရစ်(အခွန်ပမာဏ -----/-) အား (- -) ရက်နေ့။
(ဂ)	တတိယအရစ်(အခွန်ပမာဏ -----/-) အား (- -) ရက်နေ့။

၅။ လူကြီးမင်း၏ လျှောက်ထားချက်အရ အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးသည့် နေ့ရက်တွင် မပျက်မကွက် ပေးဆောင် ရမည်။ အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးထားသည့်ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ ပေးသွင်းရန်ရှိသည့် အခွန်အားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်သည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေ တပ်ရိုက်ခြင်းခံရမည်ဖြစ်ပါသည်။

(ငွေသွင်းချလန်များ ပူးတွဲပေးပို့ပါသည်။)



ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ